



တေရာ်အဗုဒ္ဓဝေသနာနှင့် ဂိပသာနာပြန့်စွားရေးအယ်:



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဝေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

တစ်ဦး (၂၀)

ခန္ဓာလီးလီး

၂၀၁၀ - ခနှစ်၊ ဧပြီလ ၄ - ရက်
အကြိမ်(၃၀)မြောက်၊ ဗုဒ္ဓဝေသနာသင်တန်း
ရှင်သာမဏေဓာတ်မာန်၊ အာဏာနည်လမ်း၊ ရန်ကုန်မြို့တွင်
ဟောကြားသောတရားတော်

ဦးဇွဲးအောင်

(မဟာသုဒ္ဓဘဏ်တိဘဓာ)

ပရောဂါနာယက၊ ထေရာ်အဗုဒ္ဓဝေသနာနှင့် ဂိပသာနာပြန့်စွားရေးအယ်
တွေဖက်ဌာနမှူး (ပြုစီး)၊ ဒီဇင်ဘာ ပရိယတိသာသန္တတွေသိပိနိုင် မန်လေး

မှုဒ္ဓဒေသနာဂါရိ စနစ်သီခြိုင်းလေ့ရှာခြင်း

တာစဉ် - ၂၀

ခန္ဓာ(၅)ပါး

၂၀၁၀-ခုနှစ်၊ ဧပြီလ ၄-ရက်
ရန်ကုန်မြို့၊ အာဇာနည်လမ်း၊ ရှင်သာမကောပိမာန်တွင်
အကြိမ်(၃၀)မြောက် ဗုဒ္ဓဒေသနာသင်တန်း၌ ဟောသောတရားတော်

ဦးငြေးအောင်

(မဟာသံမ္မာနကတိကဓာ)

ထေရဝါဒဗုဒ္ဓဒေသနာနှင့် ပိပုံသနနာပြန်ဟားရေးအသင်း
တွေဖက်ဒွာနားများ နိုင်တော်ဝိယွှေ့သာသနာတက္ကသိုလ်(မန္တလေး)

ခန္ဓာ (၅)မီး

အခုလေ့လာခဲ့တဲ့ အကြောင်းအရာတွေမှာ နေ့စဉ်နဲ့အမျှ လုပ်ကိုင်ဆောင်ရွက်နေတဲ့အလုပ်။ အဒီအလုပ်တွေနဲ့ ပတ်သက်လို ပိုင်းခြား ပြီးတော့ စီစဉ်ကြည့်တတ်အောင်၊ ပိုင်းခြားကြည့်တတ်အောင်၊ စီစဉ်ကြည့်တတ်အောင် ဒီပညာများ သင်ယူနေပါတယ်။

အခု သင်ခဲ့တဲ့အကြောင်းမှာ ဒီအလုပ်၊ အလုပ်ဆိုတဲ့အလုပ်က ကိစ္စကို လုပ်နေတဲ့အလုပ်။ ကိစ္စမှာ ကိစ္စ(၅)မျိုး။ မြင်ကိစ္စ၊ ကြားကိစ္စ၊ အတွေ့ကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စ။ အဲဒီကိစ္စ(၅)မျိုးကို အလုပ်လုပ်ပါတယ်။ အဲဒီ အလုပ်လုပ်တဲ့အခါမှာ အလုပ်နဲ့ပတ်သက်သည့် သဘာဝ တရားများကို သိအောင်၊ နားလည်အောင် အခြေခံများကို သင်ယူနေပါတယ်။

အခုပြောခဲ့တဲ့ အကြောင်းအရာမှာ ဒီကိစ္စ (၅)မျိုးထဲမှာ မြင်ကိစ္စကြားကိစ္စဆိုတဲ့ (၂)မျိုးက ပြင်ပလောကနဲ့ ဆက်သွယ်တဲ့ ဆက်သွယ်ရေး ကိစ္စ။ အတွေ့ကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စ ဒီကိစ္စ(၃)မျိုးက ရုပ်ခန္ဓာနှင့် ပတ်သက်သည့် ကာကွယ်မှု၊ စောင့်ရွောက်မှုကိစ္စများကို ဒီ(၃)ခုက ဆောင်ရွက်ပေးတယ်။

ဒီကိစ္စများ ဆောင်ရွက်တဲ့သဘာဝမှာ ဆောင်ရွက်တဲ့စိတ်။ အဲဒီ စိတ်နဲ့ပူးတဲ့ပြီး အလုပ်လုပ်နေတဲ့ ရုပ်သဘာဝတရားများ၊ အဲဒီရုပ်သဘာဝ တွေမှာ မြင်ကိစ္စကိုဆောင်ရွက်ပေးတာ မျက်စိက၊ ကြားကိစ္စကို ဆောင်ရွက်ပေးတာ နားက၊ အတွေ့ကိစ္စကို ဆောင်ရွက်ပေးတာ ခန္ဓာကိုယ် အရေ

ပြားက၊ အနဲ့ကိစ္စကို ဆောင်ရွက်ပေးတာက နှာခေါင်းအကြည်ရှုပ်က၊ အရသာကိစ္စကို ဆောင်ရွက်ပေးတာက လျှောအကြည်ရှုပ်က။ အဲဒီလို ဆောင်ရွက်ပေးတဲ့ အကြည်ရှုပ် (၅)ပါး၊ တံခါး (၅)ပေါက်။ အဲဒီလို သုံးပါတယ်။

အလုပ်ကိစ္စက (၅)မျိုး၊ အဲဒီမှာ အကြည်ရှုပ်များကို စွမ်းအားများထုတ်ပေးနိုင်အောင် အပြင်ဘက်က ဝင်ရောက်လာတဲ့ သဘာဝတရား (၅)မျိုး။ သူတို့ကို အပြင်အာရုံး (၅)ပါးလို ခေါ်တယ်။ အဲဒီ အပြင်အာရုံး (၅)ပါးက တစ်မျိုးကို တံခါးတစ်ခု သူတို့က ဝင်ရောက်ပြီးတော့ ရှိက်ခတ်တယ်။ ဆောင်ရွက်ပေးတယ်။ အဲဒီ သဘာဝတွေကို သေသေချာချာ နှုလုံးသွင်းနိုင်၊ ဆင်ခြင်နိုင်ဖို့ ဒီပညာများကို လေ့လာပါတယ်။

ဒီလေ့လာနေတဲ့ သဘာဝတရားတွေမှာ ကိစ္စ (၅)မျိုး၊ မြင်ကိစ္စ၊ ကြားကိစ္စ၊ အတွေးကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စ။ အဲဒီကိစ္စ(၅)မျိုး။ ကိစ္စ(၅)မျိုးကို ဆောင်ရွက်ပေးတဲ့ ရှုပ်တရား (၅)မျိုးနဲ့ နာမ်တရား၊ နာမ်တရားက စိတ်(၅)မျိုး။ စိတ်(၅)မျိုးက အဲဒီမြင်ကိစ္စကို ဆောင်ရွက်ပေးတဲ့ စိတ်ကိုမြင်စိတ်၊ ကြားစိတ်၊ အတွေးစိတ်၊ အနဲ့စိတ်၊ အရသာစိတ်။ အဲဒီသဘာဝ။ အဲဒီမှာ စကား(၂)လုံး၊ မြင်ကိစ္စ မြင်စိတ်။ စကားတစ်ခု နဲ့တစ်ခု မတူပါ။

ကိစ္စဆိုတဲ့ စကားလုံးက အလုပ်။ ဒီအလုပ်ဆိုတဲ့ စကားလုံးကို ပါဉိုလိုသုံးတဲ့အခါ ‘သခ္မရ’။ အဲဒါကို အဂ်လိပ်လိုပြောလျှင် Function။ အဲဒီတော့ Function ခေါ်တဲ့ အလုပ်(၅)မျိုး။ အဲဒီမှာ သေသေချာချာ ကြည့်လိုက်တော့ အလုပ်ဆိုတာနဲ့ စိတ်နဲ့တွဲပြီးတော့ ဖော်ပြုတယ်။ အဲဒီမှာ

ဆရာတိုးပြီးကျော် (မဟာသွေ့မ္မာဂေါကစင်)

စိတ်ဆိုတဲ့ သဘာဝ။ ဒီဟာကို ဒီဒေသနာပါ ပါဌိစကားနဲ့ပြောလျှင် စိတ်က နာမ၊ သဘာဝတရားကို စာတူ။ အဲဒီတော့ မြန်မာအသံထွက်တော့ နာမ် ပါတ်။ နာမ်ပါတ်က အလုပ် လုပ်တယ်။ အဲဒီအလုပ်ကို သူ့ခါရ။ အလုပ်ကို (၅)မျိုး ခွဲပြီးတော့ ပြောပြတယ်။ မြင်ကိစ္စ၊ ကြားကိစ္စ။ ဒါက (၂)ခု။ အတွေ့ကိစ္စ၊ အနုံကိစ္စ၊ အရသာကိစ္စ (၃)ခု။ အဲဒီ(၃)ခုက ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ကာကွယ်ရေးကိစ္စ၊ စောင့်ရောက်ရေးကိစ္စကို ဆောင်ရွက် ပေးတယ်။ မြင်ကိစ္စနဲ့ ကြားကိစ္စက အပြင်လောကနဲ့ ဆက်သွယ်ရေးကို ဆောင်ရွက်ပေးပါတယ်။

ဒီမှာ နာမ်ပါတ်လို့ဆိုတဲ့ စိတ်။ အဲဒီစိတ်ဆိုသော စိတ်က စွမ်းအားတွေ့နဲ့ အလုပ်လုပ်တယ်။ ရုပ်တရားကလည်းပဲ စွမ်းအားနဲ့ အလုပ် လုပ်တယ်။ အဲဒီ အလုပ်လုပ်တဲ့ စွမ်းအားမှာ ရုပ်စွမ်းအားနှင့် နာမ်စွမ်းအားကို ပိုင်းပိုင်းခြားခြား သိရမယ်။ ကိစ္စကို ဆောင်ရွက်တဲ့အခါမှာ စွမ်းအားနဲ့ ဆောင်ရွက်တယ်။ အဲဒီစွမ်းအားမှာ အဓိကအားဖြင့် ရုပ်စွမ်းအား ပြီးတော့ နာမ်စွမ်းအား။ အဲဒီ ရုပ်စွမ်းအားနဲ့ နာမ်စွမ်းအား နှစ်မျိုးက မြင်ကိစ္စကိုလည်း ဆောင်ရွက်တယ်။ ကြားကိစ္စကိုလည်း ဆောင်ရွက်တယ်။ အတွေ့ကိစ္စလည်း ဆောင်ရွက်တယ်။ အနုံကိစ္စ၊ အရသာကိစ္စကိုလည်း ဆောင်ရွက်တယ်။

ကိစ္စအားဖြင့် (၅)မျိုး။ ကိစ္စ(၅)မျိုးကို ရုပ်စွမ်းအားနဲ့ နာမ်စွမ်းအားတို့ ဆောင်ရွက်တယ်။

ဒီအချက်ကလေးတွေ သေသေချာချာ သဘောပေါက်အောင် စဉ်းစားပါ။

နေ့စဉ်နှင့်အမှာ ဘဝကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ ဒီကိစ္စ(၅)
မျိုးက အခြေခံအားဖြင့် ပါဝင်နေတယ်။ ပါဝင်နေတဲ့ ကိစ္စ(၅)မျိုးကို
အကျဉ်းချုပ်ပြီး ပြောလိုက်တာ။ မြင်ကိစ္စ၊ ကြားကိစ္စ၊ အတွေ့ကိစ္စ၊ အနုံ
ကိစ္စ၊ အရသာကိစ္စ။ အဲဒီကိစ္စဆိုတဲ့ အလုပ်(၅)မျိုးကို ရုပ်စွမ်းအားနဲ့လည်း
အလုပ်လုပ်တယ်။ နာမ်စွမ်းအားနဲ့လည်း အလုပ်လုပ်တယ်။

ဒီအလုပ်တွေဟာ ရုပ်စွမ်းအားလို့ ပြောတဲ့အခါမှာ၊ အဲဒီ ရုပ်စွမ်း
အားလို့ပြောတဲ့စကား ဒီကိစ္စကို ဆောင်ရွက်ပေးတဲ့ သဘာဝမှာ အာရုံး။
အာရုံက (၅)ပါး၊ အာရုံ(၅)ပါးက ရုပ်စွမ်းအား၊ အဆင်းအာရုံ၊ အသံအာရုံ
အတွေ့အာရုံ၊ အနုံအာရုံ၊ အရသာအာရုံ၊ အဲဒီ အာရုံ(၅)ပါးက အပြင်က
လာတာပါ။ အပြင် အာရုံ။ အဲဒီ အာရုံ (၅)ပါးက ရုပ်စွမ်းအား (၅)မျိုး။
အဲဒီ အပြင်အာရုံ (၅)ပါးမှာ အဲဒီ အဆင်း၊ အသံ၊ အတွေ့၊ အနုံ၊ အရ
သာတွေ၊ အာရုံတွေက အဆင်းအာရုံက မျက်စိအကြည်ကိုသွားတယ်။
အသံအာရုံ က နားအကြည်ကို သွားတယ်။ အတွေ့အာရုံက ရုပ်အကြည်
အရေပြားမှာရှုတယ်။ ရုပ်အကြည်က အရေပြားမှာရှုတယ်။ အနုံက နှာ
ခေါင်းအကြည်ကို သွားတယ်။ အရသာက လျှောအကြည်ဆီကိုသွားတယ်။
အဲဒီမှာ အာရုံကလည်း (၅)ပါး၊ အကြည်ရုပ်ကလည်း (၅)မျိုး။ အဲဒီမှာ
ကွဲပြားဖို့က အဆင်း၊ အသံ၊ အတွေ့၊ အနုံ၊ အရသာတွေက အပြင်က
လာတာ။ မျက်စိ၊ နား၊ အရေပြား၊ နှာခေါင်း၊ လျှောတို့က မိမိတို့၏
ရုပ်ခန္ဓာမှာ ရှုံးနေတဲ့ ဝတ္ထုပစ္စည်းတွေပါ။

အဲဒီသဘာဝတွေမှာ သေသေချာချာသိရမှာ အဆင်းကလည်း
ရုပ်တရား၊ မျက်စိအကြည်ကလည်း ရုပ်တရား။ အသံကလည်းပဲ ရုပ်တ

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

ရား၊ နားကလည်း ရှပ်တရား။ အတွေ့ကလည်း ရှပ်တရား၊ အရေပြား ကလည်း ရှပ်တရား။ အနုံကလည်း ရှပ်တရား၊ နာခေါင်းကလည်း ရှပ်တရား။ အရသာအာရုံကလည်း ရှပ်တရား၊ လျှောကလည်း ရှပ်တရား။ အဲဒီမှာ သူအာရုံနဲ့ သူအကြည်ရှပ် အလုပ်လုပ်တယ်။ သူအာရုံနဲ့ သူအကြည်ရှပ်တို့ ဖူးတွဲ၍ အလုပ်လုပ်တယ်။

ဒီမှာ သေသေချာချာ နားလည်အောင် စဉ်းစားရမယ်။ ဒီ အလုပ်လုပ်တဲ့ သဘာဝတရားတွေ၊ စွမ်းအားတွေ၊ ရှပ်တရားဘက်က ရှပ်စွမ်းအားတွေ၊ အဲဒီ ရှပ်စွမ်းအားတွေမှာ သေချာကြည့်။ အဆင်းအာရုံ။ တကယ်ပြောတော့ အဆင်းအာရုံဆိုတဲ့ စကားလုံးက ရူပါရုံလို့ ပြောတာ။ အဲဒီရူပါရုံကို သယ်လာတဲ့စွမ်းအားက အလင်းစွမ်းအား။ အဆင်းအာရုံကို သယ်လာတဲ့ အလင်းစွမ်းအား။ သူက အလင်းဓာတ်။ အဲဒီ အလင်းစွမ်းအားဟာ မျက်စိအကြည်ထဲထိအောင် ဝင်ရောက်သွားတယ်။ အဲဒီအချက်သေသေချာချာ စဉ်းစားရမယ်။ အလင်းစွမ်းအားများ မျက်စိအကြည်ထဲကို ဝင်ရောက်သွားတယ်။ ဒီအလင်းစွမ်းအားများ မျက်စိအကြည်ကို ထိလိုက်တာနဲ့တစ်ပြိုင်နက် မျက်စိအကြည်လေးထဲမှာ ရှိနေတဲ့ စွမ်းအားတွေ ထွက်လာတယ်။ အဲဒီစွမ်းအား၊ မျက်စိအကြည်စွမ်းအား။ စွမ်းအားက မျက်စိအကြည်စွမ်းအား။ ဝင်လာတာက အလင်းစွမ်းအား။ အလင်းစွမ်းအားသည် မျက်စိအကြည်နှင့် ထိလိုက်သည့်အခါ မျက်စိအကြည်က စွမ်းအားထွက်တယ်။ ဘာစွမ်းအားခေါ်ရတုန်း၊ မျက်စိအား၊ မျက်စိအကြည်စွမ်းအား။ အဲဒီဟာကို သေသေချာချာ နားလည်အောင် စဉ်းစား။ ဝင်လာတာက အလင်းစွမ်းအား။ တစ်ခါ အဲဒီ အလင်းစွမ်းအားနဲ့ထိလို့ မျက်စိ

အကြည်က မျက်စိအကြည်စွမ်းအား ထုတ်ပေးပါတယ်။

မျက်စိအကြည်နဲ့ မျက်စိအကြည်စွမ်းအားနဲ့ မတူဘူးဆိုတာကို သေသေချာချာသိအောင်လုပ်။ မျက်စိအကြည်က အခု မျက်လုံးကြီးထဲမှာ ရှိနေတဲ့ စက္ခပသာဒလိုပေါ်တဲ့ မျက်စိအကြည်ဓာတ်၊ ရှုပ်တရား။ အဲဒီ ဟာလေးက အခဲ၊ အရည်၊ အငွေ(၃)ပါးနဲ့ တည်ဆောက်ထားတဲ့ အကြည် ဓာတ်ကလေး။ အဲဒီလေးက စွမ်းအားထုတ်တယ်။ မျက်စိအကြည်က ရှုပ်တရားသက်သက်။ မျက်စိအကြည်က ထွက်လာတဲ့ စွမ်းအားကမှ ရှုပ်စွမ်းအား။ အဲဒီနှစ်ခုကို ပိုင်းပိုင်းခြားခြားသိအောင် မှတ်ထားပါ။ မျက်စိ အကြည်နှင့် စွမ်းအားသည် တစ်မျိုးစီ။ အဲဒီစွမ်းအားကို မျက်စိစွမ်းအား။ မျက်စိစွမ်းအားဟာ အလင်းစွမ်းအား ဝင်လာမှ မျက်စိအကြည်က မျက်စိ စွမ်းအား ထုတ်ပေးတယ်။ အဲဒီဟာကို သေသေချာချာ သဘောပေါက် အောင်စဉ်းစား။ အဲဒီတော့ တကယ်ထွက်လာတာက စွမ်းအား။ ဒီသဘော လိုပဲ အသံအာရုံး။ အသံအာရုံးဆိုတာ အသံလှိုင်း။ အသံလှိုင်းက နားထဲ သွားတယ်။

နားထဲသွားတော့ နားအကြည်ကို အသံလှိုင်းက ရှိက်ခတ်တယ်။ အသံလှိုင်းက ရှိက်ခတ်တော့ နားအကြည်၏စွမ်းအား ထွက်လာပါတယ်။ နားစွမ်းအား ထွက်လာတယ်။ အဲဒီစွမ်းအားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်။ မျက်စိစွမ်းအားနဲ့ နားစွမ်းအား မတူပါ။ မျက်စိထဲကို ဝင်လာတဲ့ အလင်း စွမ်းအားနဲ့ နားထဲကိုဝင်လာတဲ့ အသံစွမ်းအား မတူပါ။

နားက ထွက်လာတဲ့ စွမ်းအား မျက်စိက ထွက်လာတဲ့ စွမ်းအား။ စွမ်းအားရှိတယ်ဆိုတာကို သေသေချာချာသိအောင် ဆင်ခြင်စဉ်းစား။

ဆရာတိုးပြီးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါ်တိကစ္စ)

အဲဒီဟာ ပြီးတော့ အတွေအာရုံး အတွေအာရုံးဆိုတဲ့ ကိစ္စက၊ သူက အရေပြားပေါ် သွားတာ။ အတွေအာရုံးကျတော့ အကြောင်းအရာက ဟောဒီ အတွေအာရုံးဟာ အပူမာတ်ကလည်းပဲ ဒီကိုယ်အရေပြားမှာရှိတဲ့ အကြည် ရှုပ်ပေါ်ကို ကျတယ်။ အပူစွမ်းအား။ နောက်ပြီးတော့ အပူစွမ်းအားဆုံးတာ ဟာ အခဲ၊ အရည်၊ အငွေ မဟုတ်ဘူး။ အဲဒီ အပူစွမ်းအားက ဟောဒီ အရေပြားပေါ်ကို ကျတယ်။ ထိုအတူပဲ အခဲကလည်းပဲ အရေပြားပေါ် လာထိတယ်။ အရည်ကလည်းပဲ အရေပြားပေါ် လာထိတယ်။ အငွေခေါ် တဲ့ လေဓာတ်ကလည်း အရေပြားပေါ် လာထိတယ်။ အခဲ၊ အရည်၊ အငွေ (၃)ပါးစလုံးက အရေပြားပေါ် လာထိတယ်။ အဲဒီလို့ လာထိတဲ့အခါ ကျတော့ အဲဒီအရေပြားက ရုပ်အကြည်မှ ပြုလုပ်သောဓာတ်။ ရုပ်အကြည် ဓာတ် ထွက်ပါတယ်။ ဒီဟာကို ဒီစွမ်းအား၊ ဒီဓာတ်ကို ရောက်အောင် စဉ်းစားပါ။

နောက်ပြီးတော့မှ အနဲ့အာရုံး အနဲ့အာရုံးကတော့ လေဓာတ်က သယ်လာတဲ့ လေ၏ မြှုပ်လေးတွေ၊ လေမော်လီကျူးလေးတွေထဲမှာ ပါတဲ့ ဓာတ်။ အဲဒီဓာတ်က နှာခေါင်းထကို ဝင်သွားတယ်။ အဲဒီ လေထဲမှာပါတဲ့ မြှုမှန်လေးတွေ၊ မော်လီကျူးလေးတွေနဲ့ နှာခေါင်းအကြည်နဲ့ ထိလိုက်တဲ့ အခါ နှာခေါင်းအကြည်က ဓာတ်ကိုထုတ်တယ်။ နှာခေါင်းအကြည်မှ ထွက်လာသောစွမ်းအား။ အဲဒီလိုပဲ အရသာ။ အရသာက စားတဲ့အစားသောက်တဲ့အရည်ကပါလာတဲ့ အခဲဓာတ်၊ အရည်ဓာတ်တွေ။ အဲဒီတွေဟာ လျှာနဲ့ထိတာနဲ့တစ်ပြိုင်နက် လျှာအကြည်က စွမ်းအားထုတ်တယ်။ အဲဒီစွမ်းအားက လျှာအကြည်စွမ်းအား။ အဲဒီဟာတွေကို သေသေချာချာ နားလည်

အောင် စဉ်းစား။

အကြည်ရပ် (၅)မျိုးက စွမ်းအား(၅)မျိုး ထုတ်တယ်။ အဲဒီစွမ်းအား တွေက မျက်စိစွမ်းအား၊ နားစွမ်းအား၊ အရေပြားစွမ်းအား၊ နှာခေါင်း စွမ်းအား၊ လျှောစွမ်းအား။ အဲဒီစွမ်းအား(၅)မျိုးကို သေသေချာချာ နား လည်အောင်ကြည့်။ စွမ်းအားလို့ ပြောလိုက်တာနဲ့တစ်ပြိုင်နက် စွမ်းအား သည် အခဲ အရည် အငွေခေါ်တဲ့ ဓာတ်ပါတဲ့ပစ္စည်း မဟုတ်ဘူး။ စွမ်းအား သည် ဓာတ်မပါဘူး။ သို့သော် သူအလုပ်လုပ်နိုင်သော စွမ်းရည်ရှိလို့ သူ ကို စွမ်းအားခေါ်တာပါ။

အဲဒီမှာ ကိစ္စ(၅)မျိုး၊ အဲဒီမှာ မြင်ကိစ္စကို သေသေချာချာ စဉ်းစား။ မြင်ကိစ္စဆိုတာ ဒီမြင်စိတ်ဆိုတဲ့ နာမဓာတုနဲ့ အလုပ်လုပ်တာ။ အဲဒီ မြင်စိတ်ကလေး ထွက်ပေါ်လာအောင် အဆင်းအရှုံးက ပါလာတဲ့ အလင်း စွမ်းအား။ ပြီးတော့ မျက်စိအကြည်ကထုတ်တဲ့ မျက်စိအား။ အဲဒီတော့ အဲဒီမှာ မြင်ကိစ္စကို သေချာသဘောပေါက်အောင် စဉ်းစား။ ဟောဒီ မြင်ကိစ္စမှာ အလုပ်လုပ်တဲ့စိတ်ကလေးက နာမ်ဓာတ်။

အဲဒီ နာမ်ဓာတ်ကလေးက နာမ်ကိစ္စ လုပ်တာ။ နာမ်ကိစ္စဆိုတာ နာမ်စိတ်၏အလုပ် လုပ်တာ။ အဲဒီ နာမ်ကိစ္စဆိုတဲ့ အထဲမှာ နာမ်ဓာတ်ထဲ မှာ သိစွမ်းအား ပါတယ်။ နာမ်က အလုပ်လုပ်တဲ့ကိစ္စ နာမ်ဓာတ်ထဲမှာ သိစွမ်းအား ပါပါတယ်။ မြင်ကိစ္စကို အလုပ်လုပ်တဲ့ နာမ်ဓာတ်။ အဲဒီနာမ် ဓာတ်ဟာ သိစွမ်းအား ထုတ်ပါတယ်။ မြင်စိတ်ထဲမှာ သိစွမ်းအား။ အဆင်း အာရှုံးကို သိသောစွမ်းအား ပါပါတယ်။ အဲဒီမှာ နာမ်ဓာတ်က အလုပ်လုပ်တဲ့အခါမှာ သိစွမ်းအားရှိသလို ခံစားမှုစွမ်းအားလည်း ပါပါတယ်။ နာမ်

ဆရာတီးပီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ဓာတ်ထဲမှာ သိစွမ်းအား၊ ခံစားမှုစွမ်းအား ဒီနှစ်မျိုး အလုပ်လုပ်တယ်။ နောက်ထပ်တစ်မျိုး၊ မှတ်သားမှုစွမ်းအား၊ နောက်ထပ်တစ်မျိုး စွဲဆော်မှုစွမ်းအား။

မြင်ကိစ္စ။ မြင်ကိစ္စကို နာမ်ဓာတ်က အလုပ်လုပ်တယ်။ အဲဒီနာမ် ဓာတ်က သိကိစ္စလုပ်တယ်။ မှတ်ကိစ္စကိုလည်း လုပ်တယ်။ ပြီးတော့ ခံစား မှုကိစ္စကိုလည်း လုပ်တယ်။ စွဲဆော်မှုကိစ္စကိုလည်း လုပ်တယ်။ ဒီတော့ (၄)မျိုး။ အဲဒီ(၄)မျိုး ထွက်ပေါ်လာအောင် အဲဒီစိတ်ကလေးက အလုပ် လုပ်တာ။ မျက်စိအကြည်မှာ လုပ်တာပါ။

မျက်စိအကြည်မှာ မျက်စိအကြည်ကပေးတဲ့ မျက်စိအား။ အဲဒီ မျက်စိအားက ရုပ်စွမ်းအား၊ မျက်စိကပေးတဲ့ စွမ်းအားက ရုပ်စွမ်းအား။ အဲဒီတော့ နာမ်ဓာတ်ထဲက အားက (၄)ပါး၊ မျက်စိက ထူတ်ပေးတဲ့ စွမ်းအားက (၁)ပါး။ မြင်ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ စွမ်းအား (၅)ခု။ ရုပ်စွမ်းအားက မျက်စိက ထူတ်ပေးတာ။ အဲဒီ နာမ်ခေါ်တဲ့ စိတ်ကလေးက သိစွမ်းအား။ ခံစားမှုစွမ်းအား၊ မှတ်သားမှုစွမ်းအား၊ စွဲဆော်မှု စွမ်းအား။ အဲဒီသဘောမှာ မြင်ကိစ္စဆိုသော မြင်ကိစ္စအလုပ် ဖြစ်ပေါ်လာဖို့အတွက် စွမ်းအား(၅)မျိုးက ဆောင်ရွက်တယ်။ စွမ်းအား(၅)မျိုးက ပူးပေါင်းဆောင် ရွက်ပါတယ်။

မျက်စိအကြည်က မျက်စိစွမ်းအား၊ သူက ရုပ်စွမ်းအား။ အဲဒီ မျက်စိစွမ်းအားဆိုတာ တစ်လိုင်းထဲ မဟုတ်ဘူး။ လိုင်းပေါင်းများစွာကို ထူတ်ပေးနေတာ။ လိုင်းပေါင်းမြောက်မြားစွာကို အဖွဲ့ခေါ်ပါတယ်။ လိုင်းပေါင်းမြောက်မြားစွာနဲ့ လုပ်ရတာကို အဖွဲ့။ မျက်စိစွမ်းအားအဖွဲ့။ မျက်စိ

စွမ်းအားက လိုင်းပေါင်းများစွာ အဖွဲ့ကြီးနဲ့ အလုပ်လုပ်ရတော့ မျက်စိစွမ်း အားအဖွဲ့၊ အဲဒါ သေသေချာချာမှတ်ထား။ စွမ်းအား(၅)ခုမှာ မျက်စိစွမ်း အား အဖွဲ့။ မျက်စိစွမ်းအားအဖွဲ့သည် ရုပ်စွမ်းအားအဖွဲ့။

ဒီလိုပဲ စိတ်ထဲမှာပါတဲ့ သိမှုစွမ်းအားကလည်း လိုင်းတစ်ခုထဲ မဟုတ်ဘူး။ သိတဲ့ဓာတ်လိုင်းပေါင်း မြောက်မြားစွာ ပူးပေါင်းပြီး လုပ်ရတော့ သိစွမ်းအားအဖွဲ့။ သိစွမ်းအားအဖွဲ့လိုပဲ ခံစားမှုကလည်း ခံစားမှုစွမ်းအားအဖွဲ့။ မှတ်သားမှုကလည်းပဲ မှတ်သားမှုစွမ်းအားအဖွဲ့။ စွဲ ဆော်မှုကလည်းပဲ စွဲဆော်မှုစွမ်းအားအဖွဲ့။ အဖွဲ့ဆိုတဲ့ စကားကို ပါဋ္ဌားလို ခန္ဓာ။ စွမ်းအားအဖွဲ့ စွမ်းအားခန္ဓာ။ လုပ်တဲ့ကိစ္စက မြင်ကိစ္စ။ မြင်ကိစ္စကို စွမ်းအားအဖွဲ့ (၅)ခု ပူးပေါင်းဆောင်ရွက်သည်။ အဲဒီ စကားလေးတွေကို သေသေချာချာ နားလည်အောင် သဘောပေါက်အောင် စဉ်းစားရမယ်။ မြင်တယ်ဆိုတဲ့ကိစ္စမှာ စွမ်းအားအဖွဲ့(၅)ခု ပူးပေါင်း၍ ဆောင်ရွက်သည်။ ဘာစွမ်းအားတုန်း၊ မျက်စိစွမ်းအား။ ပြီးတော့ သိစွမ်းအား၊ မှတ်စွမ်းအား ခံစားမှုစွမ်းအား၊ ပြီးတော့ စွဲဆော်မှုစွမ်းအား။ အဲဒီ စွဲဆော်မှုအထိ (၄)ပါးသော စွမ်းအားက နာမ်စွမ်းအား။ မျက်စိစွမ်းအားက ရုပ်စွမ်းအား။ ရုပ်စွမ်းအားတစ်မျိုးနှင့် နာမ်စွမ်းအား (၄)မျိုး၊ အဖွဲ့(၄)ဖွဲ့နဲ့ အဖွဲ့(၄)ဖွဲ့နဲ့ (၁)ဖွဲ့နဲ့ပေါင်းတော့ အဖွဲ့ပေါင်း(၅)ဖွဲ့၊ အဒီအဖွဲ့ကို ခန္ဓာ။ အဲဒီအဖွဲ့ (၅)ဖွဲ့ကို ခန္ဓာ(၅)ပါး။ အဖွဲ့(၅)ဖွဲ့ကို ခန္ဓာ(၅)ပါး။ ခန္ဓာ(၅)ပါးဆိုတော့ ခန္ဓာက ရုပ်စွမ်းအားခန္ဓာ၊ နာမ်စွမ်းအားခန္ဓာ။ နာမ်စွမ်းအားခန္ဓာက (၄)မျိုး၊ ရုပ်စွမ်းအားခန္ဓာက (၁)မျိုး။ အဲဒီတော့ ခန္ဓာ(၅)ပါး။

ဒီခန္ဓာ(၅)ပါးက မြင်ကိစ္စကိုလုပ်တယ်။ မြင်ကိစ္စကို (၁)မျိုးထဲလုပ်

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

လို့ မရပါ။ ရှုပ်စွမ်းအားနှင့် နာမ်စွမ်းအားတို့ ပူးပေါင်း၍ အလုပ်လုပ်မှ
မြင်ကိစ္စကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တယ်။ အဲဒီမှာ ရှုပ်စွမ်းအား
က (၁)မျိုး၊ နာမ်စွမ်းအားက (၄)မျိုး။ အဲဒီတော့ စွမ်းအားတစ်မျိုး တစ်မျိုး
ကို တစ်ဖွဲ့တစ်ဖွဲ့ခေါ်လျှင် ခန္ဓာဘယ်နှစ်ပါးတူန်း၊ ခန္ဓာ(၅)ပါး။ ခန္ဓာ (၅)
ပါးထဲမှာ ရှုပ်နဲ့နာမ် ပါပါတယ်။ ရှုပ်စွမ်းအားနှင့် နာမ်စွမ်းအား (၂)ခုကို
ခန္ဓာ (၅)ပါး။ ရှုပ်စွမ်းအားက (၁)ခု၊ နာမ်စွမ်းအားက (၄)ခု၊ အဲဒီစွမ်းအား
(၇)ခုရဲ့ အဖွဲ့ ပေါင်း(၅)ခု မြင်ကိစ္စကို ဆောင်ရွက်တာ။

ဒီမြင်ကိစ္စဆိုတဲ့ ကိစ္စလေးဟာ လုပ်နေတယ်ဆိုတဲ့ အလုပ်ဟာ
ပစ္စပွန်တည့်တည့်မှာ လုပ်တာ။ ဒီကိစ္စကို ဘယ်အချိန်မှာ လုပ်တာတူန်း၊
ပစ္စပွန်တည့်တည့်မှာ လုပ်တာ။ ဘယ်သူတွေ လုပ်တာတူန်း၊ ခန္ဓာ (၅)ပါး
လုပ်တာ။ ဘယ်အချိန်မှာ လုပ်တာတူန်း၊ ပစ္စပွန်တည့်တည့်မှာ။ အချိန်
ကာလနဲ့ပြောလျှင် ပစ္စပွန်။ အလုပ်လုပ်တဲ့အဖွဲ့က (၅)ဖွဲ့။ ခန္ဓာ (၅)ပါး။
အဟုတ်အလုပ်လုပ်လို့ အဟုတ်အလုပ်ဖြစ်တာ။ မြင်တာ။ အဟုတ်အလုပ်
လုပ်လို့ အဟုတ်မြင်တာ။ ခန္ဓာ(၅)ပါးလုပ်လို့ မြင်တာ။ ပစ္စပွန်တည့်တည့်
မှာ လုပ်တာပါ။ စွမ်းအားအဖွဲ့(၅)မျိုးနှင့် လုပ်တာပါ။ အဲဒီမှာ သေသေချာ
ချာ ထပ်ပြီးစဉ်းစား။ စွမ်းအားတွေ လုပ်တာ။ ရှုပ်ကလည်း စွမ်းအား၊
နာမ်ကလည်း စွမ်းအား။ အဲဒီစွမ်းအားဆိုတဲ့ သဘောထဲမှာ အခဲ့ အရည်
အငွေတွေ မပါပါ။ လျှပ်စစ်စွမ်းအားတို့ အပူစွမ်းအားတို့၊ အလင်းစွမ်းအား
တို့ဆိုတဲ့ ရှုပ်စွမ်းအားတွေနဲ့ ယုံးကြည်။ နာမ်ကလည်း စွမ်းအား။

မြင်ကိစ္စလေး ဖြစ်တဲ့အခါ မြင်ကိစ္စကိုလုပ်နေတဲ့ ပစ္စပွန်အခါ
(အလွန်တို့တောင်းတဲ့ အချိန်ကာလလေးကို ပစ္စပွန်လို့ခေါ်ရတာ။) ဒီ

ခန္ဓာ(၅)ပါး

အလင်းလှိုင်းလေးက မျက်စိအကြည်ကို သွားထိတာ။ အဲဒီအလင်းလှိုင်း
လေးထဲမှာပါတဲ့ စွမ်းအားကြောင့် မျက်စိစွမ်းအားတွေ ထွက်လာတာ။
အလင်းလှိုင်းက သွားပြီးတော့ထိလို မျက်စိစွမ်းအားက ထွက်လာတာ။
အဲဒီ မျက်စိစွမ်းအားလေး ထွက်လာတဲ့အခါကျတော့ စွမ်းအားတို့သော
အရ ဖြစ်ခြင်းရှိတယ်။ ပြီးတော့ တည်ခြင်း (တည်ခြင်းဆိုတာ အဟူတ်အ
လုပ်လုပ်တဲ့အချင်။) ပြီးတော့ ရပ်ခြင်း။ စွမ်းအားတစ်ခုစီ တစ်ခုစီက
ဖြစ်၊ တည်၊ ပျက်နဲ့ အလုပ်လုပ်တာ။ အဲဒီ ဖြစ်၊ တည်၊ ပျက် (၃)ပါးကို
ပစ္စပွါန်ကာလ။ ဖြစ်၊ တည်၊ ပျက် (၃)ပါးကို ဘာခေါ်တာတုန်း၊ ပစ္စပွါန်
ကာလ။

မြင်ကိစ္စလေးလုပ်တဲ့အခါ မြင်ကိစ္စလေးဟာ စွမ်းအားနဲ့ အလုပ်
လုပ်တာ။ စွမ်းအားက (၅)မျိုး။ စွမ်းအားက (၅)မျိုးမှာ တစ်မျိုးတစ်မျိုး
မှာကိုက အဖွဲ့တစ်ဖွဲ့။ အဖွဲ့ (၅)ဖွဲ့နဲ့ အလုပ်လုပ်တာ။ အဲဒီ အဖွဲ့(၅)ဖွဲ့နဲ့
အလုပ်လုပ်တဲ့ကိစ္စက မြင်ကိစ္စ။ အချင်းလေးက ပစ္စပွါန်။ ဖြစ်၊ တည်၊
ပျက် (၃)ခု အလုပ်လုပ်တဲ့ အချင်းလေးကိုပဲ ပစ္စပွါန်လို ခေါ်တယ်။ အဲဒီမှာ
တစ်ခါထပ်ပြော။ အဲဒီ မြင်ကိစ္စလေးကို ဆောင်ရွက်တဲ့နေရာ။ ပစ္စပွါန်
တည့်တည့်မှာ အလုပ်လုပ်နေတဲ့ နေရာလေးက မျက်စိအကြည်ဆိုသော
နေရာမှာ။ ဒီကိစ္စ(၅)မျိုး အလုပ်လုပ်တာ။ အဲဒီတော့ ကိစ္စသည် မျက်စိ
အကြည်မှာ အလုပ်လုပ်တာ။ သူက အဆင်းအာရုံနဲ့ အလုပ်လုပ်တာ။
အဲဒီ အဆင်းအာရုံကို မို့ရတယ်။ မြင်ကိစ္စ အလုပ်လုပ်တဲ့ နာမ်ဓာတ်များက
အဆင်းအာရုံကို မို့ရတယ်။ မျက်စိအကြည်မှာ ရပ်တည်ပြီး အလုပ်လုပ်
တယ်။ ပစ္စပွါန်မှာ အလုပ်လုပ်တယ်။ ဖြစ်၊ တည်၊ ပျက်နဲ့လုပ်ပါတယ်။

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

အဲဒီအချိန်မှာ ခန္ဓာ(၅)ပါး အဟူတ်ရှိလို မြင်တာပါ။ အဟူတ်ရှိလို အဟူတ် မြင်တာပါ။ ဒါပေမယ့်လို သေသေချာချာ ပြန်စဉ်းစား။ အဲဒီခန္ဓာ (၅)ပါးရဲ့ အလုပ်ဟာ ဖြစ်၊ တည်၊ ပျက် အလုပ်လုပ်ပြီးလျှင် တစ်ခါပြီးသွားပါတယ်။ ခန္ဓာ(၅)ပါးရဲ့ အလုပ်ဟာ ဖြစ်၊ တည်၊ ပျက် ခဏ(၃)ချက်နဲ့ လုပ်ပြီးလျှင် ပြီးသွားပြီလား၊ ရှိသေးလားဆုံးတာကို အဲဒီအချက်ကို သေသေချာချာ စဉ်းစား။

ခန္ဓာ(၅)ပါးသည် အဟူတ်ရှိတယ်။ ဘယ်အချိန်မှာ ရှိတာတုန်း၊ ပစ္စာပွဲနှင့်မှာ့ ဘာနဲ့လုပ်နေတာတုန်း၊ ဖြစ်၊ တည်၊ ပျက်နဲ့။ ဘယ်နေရာမှာ တုန်း၊ မျက်စိအကြည်မှာ့။ ဘယ်အာရုံနဲ့ လုပ်တာတုန်း၊ အဆင်းအာရုံနဲ့။ အဲဒီကို မြင်တော့ ဘာကိုသိတုန်း၊ ခန္ဓာ(၅)ပါးတို့ လုပ်နေတဲ့ မြင်ကိစ္စ အလုပ်။ အဲဒီမှာ ပြောစရာအချက်က အချိန်ကာလသည် ပစ္စာပွဲနှင့်ကာလ။ ဖြစ်၊ တည်၊ ပျက်နဲ့ အလုပ်လုပ်တယ်။ မျက်စိအကြည်မှာ ရပ်တည်တယ်။ ရုပါရုံမှာ မို့တယ်။ အဲဒီ(၄)မျိုးသော နာမ်ဓာတ်(၄)မျိုးက သိကိစ္စ၊ မှတ်ကိစ္စ ခံစားမှုကိစ္စ၊ စွဲ့ဆော်မှုကိစ္စ (၄)ပါး အလုပ်လုပ်တာ။ အဲဒီတော့ အဲဒီ အဖွဲ့(၄)ဖွဲ့ နာမ်အဖွဲ့(၄)ဖွဲ့ ရုပ်အဖွဲ့ (၁)ဖွဲ့ကို ခန္ဓာ။ ခန္ဓာ (၅)ပါး မြင်ကိစ္စကို ဆောင်ရွက်ဆဲအချိန်မှာ ရှိတာ။ ခန္ဓာ(၅)ပါးသည် မြင်ကိစ္စ ဆောင်ရွက်ဆဲ အချိန်မှာသာ ရှိတာ။ မြင်ကိစ္စပြီးသွားလျှင် ခန္ဓာ(၅)ပါး မရှိတော့ပါ။

ခန္ဓာ(၅)ပါး၊ ခန္ဓာ(၅)ပါးလို ရွတ်နေကြတယ်။ အခုခုဆုံးလျှင် ခန္ဓာ (၅)ပါးဆုံးတာ စွမ်းအားအဖွဲ့(၅)မျိုးတို့ အလုပ်လုပ်တာလို သိလာပါတယ်။ မြင်ကိစ္စ လုပ်တယ်။ ပစ္စာပွဲနှင့်မှာ့ ဖြစ်၊ တည်၊ ပျက်နဲ့ လုပ်ပါတယ်။ မျက်စိ အကြည်မှာ ရပ်တည်တယ်။ ရုပါရုံမှာ မို့တယ်။ ခန္ဓာ (၅)ပါးလို

စကားပြောလျှင် ဒီအချက်အလက်တွေနဲ့ပြောမှ ခန္ဓာ(၅)ပါးကို သိပါမယ်။
ခန္ဓာ(၅)ပါး အမြဲမရှိပါ။ ဖြစ် တည် ပျက်နဲ့ နေတာပါ။

ဖြစ် တည် ပျက်ဟာ တစ်ခါတဲ့နဲ့ မပြီးပါ။ ဆက်ခါဆက်ခါ လုပ်
နေတယ်။ ဖြစ် တည် ပျက်တွေ ဆက်ခါဆက်ခါ လုပ်နေတယ်။ အဲဒါကို
သွေ့တိလို ခေါ်တယ်။ ဆက်ခါဆက်ခါ လုပ်နေတာကို ‘သွေ့တိ’။ အခုသင်
နေတာ ခန္ဓာ(၅)ပါး။ အဲဒီ ခန္ဓာ(၅)ပါး ဆိုတာ အလုပ်ရှိမှ ခန္ဓာ(၅)ပါး
ပေါ်တာပါ။

အခု ဘာအလုပ်တုန်း၊ မြင်အလုပ်။ အဲဒီလိုပဲ အခုပြောနေတဲ့
အသံတွေ မကြားဘူးလား၊ ကြားတော့ ဘာကိုစွဲတုန်း၊ ကြားကိုစွဲ။ အဲဒီ
ကြားကိုစွဲ လုပ်တဲ့အခါမှာလည်းပဲ ဘယ်သူတွေတုန်း၊ ခန္ဓာ(၅)ပါးပဲ။
ဘယ်မှာလုပ်တုန်း၊ နားမှာလုပ်တယ်။ ဘယ်အရှုံးကို မို့တုန်း၊ အသံအာရုံး
ကို မို့တယ်။ ဘယ်အချိန်မှာ လုပ်တုန်း၊ ပစ္စားမှာ လုပ်တယ်။ ဘယ်လိုလုပ်
တုန်း၊ ဖြစ် တည် ပျက်နဲ့ လုပ်တယ်။ အဲဒီလို ခန္ဓာ(၅)ပါး အလုပ်လုပ်မှ
မြင်ခြင်းလည်း ဖြစ်တယ်။ ကြားခြင်းလည်း ဖြစ်တယ်။ ပြီးတော့ အတွေ
လည်း ဖြစ်တယ်။ အနဲ့လည်း ဖြစ်တယ်၊ အရသာလည်း ဖြစ်တယ်။ အဲဒီ
တော့ ကိုစွဲ(၅)မျိုး (မြင်ကိုစွဲ၊ ကြားကိုစွဲ၊ အတွေကိုစွဲ၊ အနဲ့ကိုစွဲ၊ အရသာ
ကိုစွဲ)။ ကိုစွဲတစ်မျိုး တစ်မျိုးမှာ ခန္ဓာ(၅)ပါး အလုပ်လုပ်ပါတယ်။ အဲဒီဟာ
လေး သိဖို့ကို အတော်လေး ကြိုးစားရပါတယ်။

အဲဒီမှာ အလုပ်လုပ်နေတာတွေကို ဓာတ်တွေ။ အလုပ်လုပ်နေ
တာတွေသည် ဓာတ်တွေ။ ဘာဓာတ်တွေတုန်း၊ ရုပ်ဓာတ်နဲ့ နာမ်ဓာတ်။
ဓာတ်လို ဆိုတာ ဘာကြောင့် ခေါ်တာတုန်း၊ စွမ်းအားထွက်လို ဓာတ်လို

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်ကစာ)

ခေါ်တာ။ စွမ်းအား(၅)မျိုး။

ဘဝခရီးကို ဒီနည်းနဲ့ လျှောက်နေရတာ။ မြင်တဲ့အားနဲ့ ကြားတဲ့ အားနဲ့ လျှောက်နေရတာ။ အဲဒီ မြင်သိ ကြားသိဆိုတဲ့ စွမ်းအားတွေ ထွေကပေါ်လာပုံ၊ အလုပ်လုပ်ပုံ၊ သူတိစွဲနဲ့ သူအပိုင်းကို ကွဲကွဲပြားပြား သိမှ ဘဝအမိပ္ပါယ်ကိုသိတာပါ။ အဲဒီ ဘဝအမိပ္ပါယ်ထဲမှာ ပြောနေတဲ့ အမိပ္ပါယ်တွေက အလွန်များတယ်။ ဖြစ် တည် ပျက်ဆိုတဲ့ အမိပ္ပါယ်က အနိစ္စလက္ခဏာကို ပြောတာ။ အဲဒီတော့ ဒီပညာရပ်တွေကို အခုတော့ သူတမယပညာ၊ ဒီငြွမယပညာနဲ့ ရပါပြီ။ အဲဒါကို ဟုတ်၏၊ မဟုတ်၏၊ မှန်၏၊ မမှန်၏၊ သဘာဝကျ၏၊ မကျ၏ ကိုယ်ပိုင်ညာ၏နဲ့ စဉ်းစား။

အခုပြောတဲ့ အာရုံ(၅)ပါး၊ တံခါး(၅)ပေါက်၊ ကိစ္စ(၅)မျိုး၊ စိတ်(၅)မျိုး။ သူတို့ အလုပ်လုပ်နေကြတာ။ တစ်မျိုးတစ်မျိုးအတွက် လုပ်နေတာ ခန္ဓာ(၅)ပါး။ ပစ္စဗန်တည့်တည့်မှာ အလုပ်လုပ်ရတယ်။ ဖြစ် တည် ပျက်နဲ့ အလုပ်လုပ်ရတယ်။ ဒီသဘာဝတွေ ဟုတ်၏-မဟုတ်၏ကို မိမိညာ၏နဲ့ စဉ်းစား။ အဲဒီလို သဘောကျလက်ခံလာမှ ပွားများသော ဘာဝနာအလုပ် ကို ဒီပညာပေါ်မှာ အခြေခံပြီးမှ ပွားများရပါတယ်။ ဘာဝနာအလုပ်ဟာ ဒီပညာပေါ်မှာမှ မတည်လျှင် ဘာဝနာကို တိကျပြတ်သားစွာ မပွားများနိုင် ဘူး။ တိကျပြတ်သားစွာ မြင်မှ၊ သိမှ ပွားများနိုင်တာပါ။ အခု ရထားတဲ့ ပညာများကို တော်သူတစ်ပါးက မသင်နှင့်။ သမ္မာသမ္မဒ္ဒကမှ သင်နှင့်လို ဒီပညာများကို ကြားရ နာရပါတယ်။ ခက်ခဲလည်း ခက်ခဲတယ်။ သိမ်မွေ လည်း သိမ်မွေတယ်။ သို့သော သူတို့ဟာ အမှန်တရားပါ။ အဲဒီတော့ စိတ်ရှည်ရှည်နဲ့ ဒီသဘာဝတွေကို နားလည်အောင် စဉ်းစားကြ၊ ဆင်ခြင်

ခန္ဓာ(၅)ပါး

ကြ။ ဒါမှ မိမိ၏ ပညာစွမ်းအား တက်လာမယ်။ ဘာတက်လာမှာတူန်း၊
ပညာစွမ်းအား၊ ဘာပညာတူန်း၊ ဝိပဿနာပညာ စွမ်းအားဆိုတာ ဒါကို
ခေါ်တာ။

အဲဒီ ဝိပဿနာပညာစွမ်းအားဟာ ဘဝအတွက် ထောက်တည်
ရာ။ အဲဒါကို သေသေချာချာ နားလည်အောင် စဉ်းစား၊ ဒီလိုမှ ထောက်
တည်ရာမရှိလျှင် သံသရာခရီးမှာ မြှုပ်သွားမယ်။ ထောက်တည်ရာ မရှိ
လျှင် မြှုပ်သွားမယ်။ အဲဒီတော့ ကျွန်တော်တို့တော့ ကိုယ့်ကိုယ့်ကို ကယ်
ဖို့ ကိုယ့်ကိုယ့်ကို မြှုပ်မသွားအောင် အခုပြောနေတဲ့ ဝိပဿနာပညာနဲ့
ကယ်ရပါမယ်။

ဝိပဿနာပညာဆိုတာ အခု ခန္ဓာ(၅)ပါးကို သိမှု အာရုံကို သိမှု
ပသာဒကို သိမှု စိတ်ကို သိမှု၊ သိခြင်း၊ မှတ်ခြင်း၊ ခံစားခြင်း၊ အားထုတ်
ခြင်းဆိုတဲ့ သဘောတွေကို သိမှု။ အဲဒီတော့ အားလုံးသော ဓမ္မမိတ်ဆွဲ
များ ဘုရားရှင် သင်ကြားပေးခဲ့သည့် ပညာရပ်များကို ကိုယ်ပိုင်ဖြစ်သည့်
တိုင်အောင် ကြိုးစား၍ ဘဝအဆင့် မြင့်သည့်ထက်မြင့်အောင် အားထုတ်
နိုင်ကြပါစေ။

သာဓာ၊ သာဓာ၊ သာဓာ။